

အဂတိလိုက်စားမှု ကင်းရှင်းရေး “1111” ကို ဖြေကြားပေးရန် ပြည်သူသို့ အသိပေးနှိုးဆော်ခြင်း

1 ပြည်သူထံ SMS ပေးပို့ခြင်း
(SMS Sent to the Public)



After a service is obtained

အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်နှင့် အစိုးရ ဌာနများ ပူးပေါင်းကာ ဝန်ဆောင်မှုရယူခဲ့သော ပြည်သူများ၏ တယ်လီဖုန်းနံပါတ်သို့ “1111” မှတစ်ဆင့် မေးခွန်းများ SMS ပေးပို့မေးမြန်းလျက်ရှိပါသည်။

2 ပြန်လည်ဖြေကြားခြင်း
(Sharing Experiences)

“1111” မှ SMS လက်ခံရရှိပါက ဌာနများတွင် ဝန်ဆောင်မှုရယူခဲ့စဉ်က အတွေ့အကြုံများကို အကြံပြုဖြေကြားပေးပါ။




3 ပြုပြင်ပြောင်းလဲမှုနှင့် အကျိုးကျေးဇူး
(Reform and Benefits)



Yes
No

4 ပြုပြင်ပြောင်းလဲမှုနှင့် အကျိုးကျေးဇူး
(Reform and Benefits)



လိုအပ်ချက်၊ အားနည်းချက်များကို သိရှိပြုပြင်နိုင်ပြီး အဂတိလိုက်စားမှုများ လျော့နည်းကျဆင်းသွားမည်။

5 ပြည်သူများပူးပေါင်းပါဝင်နိုင်ရန် နှိုးဆော်ခြင်း
(Call for Public Participation)



“1111” မှ SMS များအား အကြံပြုဖြေကြားပေးခြင်းဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးစေလိုကြောင်း တိုက်တွန်းနှိုးဆော်အပ်ပါသည်။

အသက်သာဆုံး နှုန်းထားဖြင့် ဖြေကြားနိုင်သည်။
(Response with MINIMUM Rate)

